



အင်ဒို-မြန်မာ ဇီဝဆိုင်ရာအရေးကြီးဒေသများ (Indo-Burma Hotspot) ထိန်းသိမ်းရန် အဆိုပြုလွှာများခေါ်ယူခြင်း

နိုင်ငံ - မြန်မာနိုင်ငံ

အဆိုပြုလွှာပိတ်ရက် - ၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်၊ တနင်္လာနေ့

လျှောက်ထားရမည့် နည်းဗျူဟာလမ်းညွှန်ချက် - ၄၊ ၆ (သို့မဟုတ်) ၈ (တစ်ခုကိုသာ ရွေးချယ်လျှောက်ထားရမည်)

လျှောက်ထားခွင့်ပြုသည့်အဖွဲ့ - ပြည်တွင်းအဖွဲ့အစည်းများသာ

အသေးစားရန်ပုံငွေ (အမေရိကန်ဒေါ်လာ ၂ သောင်းနှင့်အောက်) အဆိုပြုလွှာများကိုသာ CEPF-Indoburma@iucn.org

အီးမေးသို့ပေးပို့လျှောက်ထားရန်

The Critical Ecosystem Partnership Fund (CEPF) သည် အရေးကြီးသည့်ဇီဝမျိုးစုံမျိုးကွဲနေရာ (Biodiversity Hotspot) ဟု လူအများသိကြသည့် ကမ္ဘာပေါ်ရှိ ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝသောနေရာများနှင့် မျိုးသုန်းပျောက်ကွယ် နိုင်သည့် အခြေအနေသို့ ရောက်ရှိနိုင်သည့်နေရာများကို ထိန်းသိမ်းကာကွယ်ရန် စီစဉ်ဆောင်ရွက်လျက် ရှိပါသည်။ CEPF သည် l'Agence Française de Développement ၊ Conservation International ၊ European Union ၊ Global Environment Facility ၊ Government of Japan ၊ John D. and Catherine T. MacArthur Foundation နှင့် World Bank တို့ ပူးပေါင်းဆောင်ရွက်သည့် အစီအစဉ်တစ်ခုဖြစ်ပြီး Indo-Burma Hotspot အတွက် Margaret A. Cargill Foundation မှလည်း ရန်ပုံငွေအထောက်အပံ့ ပေးထားပါသည်။ CEPF ၏ အခြေခံကျသောရည်မှန်းချက်မှာ ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်မှု သေချာစေရန် ဖြစ်ပါသည်။

Indo-Burma Hotspot တွင် ကမ္ဘောဒီးယား ၊ လာအို ၊ မြန်မာ ၊ ထိုင်း ၊ ဗီယက်နမ် နိုင်ငံတို့နှင့် တရုတ်နိုင်ငံတောင်ပိုင်းတို့ ရှိ အဏ္ဏဝါမဟုတ်သည့် ဒေသများ ပါဝင်ပါသည်။

IUCN (International Union for Conservation of Nature) ၊ Myanmar Environmental Rehabilitation-conservation Network (MERN) နှင့် CEPF တို့သည် မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် စီမံကိန်းများအတွက် ပြည်တွင်းရှိ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီနှင့် အခြားလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ ထံမှ စီမံကိန်းအဆိုပြုလွှာများကို ဖိတ်ကြားအပ်ပါသည်။

လျှောက်ထားသူများအနေဖြင့် CEPF ၏ ရင်းနှီးမြုပ်နှံမှုဆိုင်ရာမဟာဗျူဟာ (CEPF Investment Strategy) (မြန်မာပြန် အနှစ်ချုပ်ကို [ဤနေရာ](#) တွင်လည်းကောင်း၊ အင်္ဂလိပ်လို အပြည့်အစုံကို [ဤနေရာ](#) တွင် (PDF 8.6MB) လည်းကောင်း ကို ကောင်းစွာ ရင်နှီးကျွမ်းဝင်သိရှိထားနိုင်ရန် တိုက်တွန်းပါသည်။ ထို့ပြင် မေးမြန်းလိုသည်များ၊ စီမံကိန်းဆိုင်ရာ အတွေးအခေါ် အယူအဆများကို ဆွေးနွေးလိုပါက Indo-Burma Regional Implementation Team (RIT) ထံ အီးမေးလ် CEPF-Indoburma@iucn.org သို့ ပေးပို့၍ မေးမြန်းဆွေးနွေးနိုင်ပါသည်။

ရင်းနှီးမြုပ်နှံဆောင်ရွက်မည့်နည်းဗျူဟာနှင့် အနီးစပ်ဆုံးကိုက်ညီမှုရှိသည့် စီမံကိန်းများကိုသာ ဦးစားပေးမည် ဖြစ်ပါသည်။ IUCN ၊ MERN နှင့် CEPF တို့သည် ယခင်ခေါ်ယူသည့်အကြိမ်များတွင် CEPF ၏ စီမံကိန်းအထောက်အပံ့ရထားသူများ သာမက မရရှိထားသောအဖွဲ့များ ထံမှပါ အဆိုပြုလွှာများကို ဖိတ်ခေါ်အပ်ပါသည်။

ဤအကြိမ်သည် ပြည်တွင်းလူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများအတွက်သာ ခေါ်ယူခြင်းဖြစ်ပါသည်။

ဤအဆိုပြုလွှာ၏အခြေခံအုတ်မြစ်တွင် ခွင့်ပြုမည့် နည်းဗျူဟာလမ်းညွှန်ချက် (Strategic Direction) များ

နည်းဗျူဟာလမ်းညွှန်ချက်(၄) - ဦးစားပေးအရေးပါသည့် ဇီဝမျိုးစုံမျိုးကွဲများဧရိယာများအား စီမံအုပ်ချုပ်ခြင်းနှင့် ထိန်းသိမ်းကာကွယ်ခြင်းတို့တွင် ဒေသခံပြည်သူများ ပါဝင်ဆောင်ရွက်နိုင်အောင် လုပ်ဆောင်နိုင်ခွင့်များပေးခြင်း

မှတ်ချက် ။ ဤနည်းဗျူဟာလမ်းညွှန်ချက်အောက်တွင် လျှောက်ထားမည့် စီမံကိန်းများသည် ဂေဟစနစ် အလွှာ (Ecosystem Profile) စာမျက်နှာ ၁၉၈ ၏ ဇယား ၂၄ တွင်ဖော်ပြထားသည့် မြန်မာနိုင်ငံရှိ ဦးစားပေး Key Biodiversity Area များအနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဧရိယာများကို အဓိကထားရပါမည်။ ၂၀၁၅ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် Mid Term Review Workshop မှ လောကနန္ဒာနှင့် ပွေးလှတို့ကို Key Biodiversity Area အဖြစ် ထပ်မံထည့်သွင်းထားပါသည်။ ဒွီဟရိုပါက ဒေသတွင်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အဖွဲ့ (RIT) သို့ မေးမြန်းနိုင်ပါသည်။

အောက်ဖော်ပြပါ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဦးစားပေးအစီအစဉ်များကို လုပ်ကိုင်ဆောင်ရွက်မည့် အဆိုပြုလွှာများကို တင်သွင်းရန် IUCN ၊ MERN နှင့် CEPF တို့မှ ဖိတ်ခေါ်ပါသည်။

၄.၄ မြန်မာနိုင်ငံရှိ အရေးပါသောဇီဝမျိုးစုံမျိုးကွဲဧရိယာ (key biodiversity area) များနှင့်ပတ်သက်၍ လိုအပ်ချက်များဆန်းစစ်ခြင်းကို ဆောင်ရွက်ခြင်း

၄.၅ ဒေသခံများပါဝင်ကာအသိအမှတ်ပြုခြင်း၊ ဒေသခံများနှင့်ညှိနှိုင်းဆွေးနွေးခြင်း နှင့်/သို့မဟုတ် ဒေသ၌ ကျင့်သုံးနေသည့်ပုံစံများ စသည်တို့ကို အသုံးပြုကာ ထိန်းသိမ်းကာကွယ်သည့်ဧရိယာကွန်ရက်ကို ကျယ်ပြန့်လာအောင် ပံ့ပိုးပေးခြင်း

နည်းဗျူဟာလမ်းညွှန်ချက်(၆) - ဇီဝမျိုးစုံမျိုးကွဲများ ရွှေ့ပြောင်းသွားလာသည့် ဦးစားပေး လျှောက်လမ်း (priority corridor) များ တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်သည့် အစီအစဉ် များတွင် ဇီဝမျိုးစုံမျိုးကွဲများ ၊ ဒေသခံများနှင့် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ၌ အဓိက ကျသော အဖွဲ့များက ချိတ်ဆက်ဆောင်ရွက်ခြင်း

မှတ်ချက် ။ ဤနည်းဗျူဟာလမ်းညွှန်ချက်အောက်တွင် လျှောက်ထားမည့် စီမံကိန်းများသည် ဂေဟစနစ် အလွှာ (Ecosystem Profile) စာမျက်နှာ ၁၉၈ ၏ ဇယား ၂၄ တွင်ဖော်ပြထားသည့် ဦးစားပေး လျှောက်လမ်း (priority corridor) များ အနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော ဧရိယာများကို အဓိကထားရ ပါမည်။ ဒွီဟရိုပါက ဒေသတွင်း အကောင်အထည်ဖော်ဆောင်ရွက်သည့်အဖွဲ့ (RIT) သို့ မေးမြန်းနိုင် ပါသည်။ ဖွံ့ဖြိုးရေးအတွက်စီမံချက်များတွင် ဇီဝမျိုးစုံ မျိုးကွဲများနှင့်ပတ်သက်သည်တို့ကို ထည့်သွင်းဆောင်ရွက်စေရန် အစိုးရအဖွဲ့ အစည်းများအား စွမ်းဆောင်ရည်မြှင့်တင် သည့်လုပ်ငန်းများပါဝင်ကာ ကမ္ဘာ့ကလက်ခံထားသည့် အကောင်းဆုံး နည်းလမ်းများအတိုင်းဆောင်ရွက်မည် စီမံကိန်း အဆိုပြုလွှာများကို ဦးစားပေးမည် ဖြစ်ပါသည်။

အောက်ဖော်ပြပါ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဦးစားပေးအစီအစဉ်များ လုပ်ကိုင်ဆောင်ရွက်မည့် အဆိုပြုလွှာများကို တင်သွင်းရန် IUCN ၊ MERN နှင့် CEPF တို့မှ ဖိတ်ခေါ်ပါသည်။

၆.၁ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ ဖွံ့ဖြိုးရေးမူဝါဒများ၊ လုပ်ငန်းအစီအစဉ်နှင့် စီမံချက်များအပေါ်ဆန်းစစ်ခြင်း နှင့် ထိုလုပ်ငန်းများသည် ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသခံများနှင့် ၎င်းတို့၏အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အပေါ် ဆိုးကျိုးသက်ရောက်မှုကိုဆန်းစစ်သည့်လုပ်ငန်းများကိုလည်းကောင်း၊ အခြားနည်းဖြင့်ဖွံ့ဖြိုးစေမည့် အစီအစဉ်များနှင့် လိုအပ်သည့်နေရာများတွင် လျော့ချသည့်နည်းလမ်းများ အဆိုပြုခြင်းများ

၆.၂ ဦးစားပေး လျှောက်လမ်း (priority corridor) များ၏ ဇီဝမျိုးစုံ မျိုးကွဲများနှင့် ဂေဟစနစ်ဆိုင်ရာဝန်ဆောင်မှု တန်ဖိုးများကို မြေယာအသုံးချမှုနှင့် အစိုးရ၏ဖွံ့ဖြိုးရေး စီမံကိန်းများ အဆင့်ဆင့်တွင် ပေါင်းစပ်ထည့်သွင်းခြင်း၊

အကျိုးရှိရှိ စီမံကိန်းဆောင်ရွက်ခြင်းနှင့် သုံးသပ်ခြင်းတို့ကို မြှင့်တင်ပေးခြင်း

- ၆.၃ နိုင်ငံတော်အစိုးရ၏ သစ်တောနှင့်သဘာဝအရင်းအမြစ်ဆိုင်ရာကဏ္ဍများတွင် ဇီဝမျိုးစုံမျိုးကွဲများ၏ လုပ်ငန်းဆောင်တာများ ပိုမိုကောင်းမွန်လာစေမည့် ဂေဟစနစ် ပြန်လည်ထူထောင်ရေး သရုပ်ပြစီမံကိန်းများ ထူထောင်လုပ်ကိုင်ခြင်း
- ၆.၄ ဖွံ့ဖြိုးရေးအစီအစဉ်များတွင် ဇီဝမျိုးစုံမျိုးကွဲများနှင့်ပတ်သက်သည့်ကိစ္စရပ်များကို အဓိကပါဝင်လာစေရေးနှင့် ပတ်သက်၍ ပြည်သူများပိုမိုသိရှိလာစေရန်နှင့် ပြည်သူများ၏ ဝေဖန်အကြံပြုခြင်းများကို အများပြည်သူ သိရှိစေရန်အတွက် သတင်းမီဒီယာ၊ စာနယ်ဇင်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း
- ၆.၅ တရားဝင်မှတ်ပုံတင်ခြင်းနှင့် ဇီဝတံဆိပ်သုံးစွဲခြင်းအပါအဝင် ဇီဝမျိုးစုံနှင့်လိုက်လျောညီထွေဖြစ်စေသည့် ကုန်ထုတ်လုပ်ခြင်းပုံစံများကို ရှေ့ပြေးဆောင်ရွက်ခြင်း
- ၆.၆ အစိုးရ၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် ဖွံ့ဖြိုးရေးဘဏ်တို့၏ ဘဏ္ဍာရေးဆိုင်ရာဆုံးဖြတ်ချက်များတွင် ဦးစားပေး လျှောက်လမ်း (priority corridor) များ၏ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှု တန်ဖိုးများကို ထည့်သွင်းစေခြင်း

နည်းဗျူဟာလမ်းညွှန်ချက်(၈) - ဇီဝမျိုးစုံမျိုးကွဲများ၊ ဒေသခံများနှင့် ၎င်းတို့၏ အသက်မွေးဝမ်း ကြောင်း လုပ်ငန်းများကို ဒေသတွင်း၊ နိုင်ငံ၊ မြို့နယ်နှင့် အောက်ခြေအဆင့် စသည်တို့တွင် လုပ်ကိုင်နိုင်အောင် လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်း

မှတ်ချက် ။ တိကျသောပြဌာန်းချက်များဖြင့် သဘာဝအရင်းအမြစ်များနှင့်ဆက်စပ်ဆောင်ရွက်ပြီး ကဏ္ဍများအကြား ချိတ်ဆက်ကာ ကောင်းမွန်သောအုပ်ချုပ်ရေးကို ဖော်ဆောင်ပေးမည့် စီမံကိန်းများကို ဦးစားပေးပါမည်။

အောက်ဖော်ပြပါ တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော ဦးစားပေးအစီအစဉ်များကို လုပ်ကိုင်ဆောင်ရွက်မည့် အဆိုပြုလွှာများကို တင်သွင်းရန် IUCN ၊ MERN နှင့် CEPF တို့မှ ဖိတ်ခေါ်ပါသည်။

- ၈.၁ ဦးစားပေး ဖြေရှင်းရမည့် ခြိမ်းခြောက်မှုများနှင့် လက်ရှိပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုများကို လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများမှ စုပေါင်းဖြေရှင်းနိုင်ရန်အတွက် ချိတ်ဆက်ဆောင်ရွက်သည့် လုပ်ဆောင်ချက်များကို ပံ့ပိုးပေးခြင်း
- ၈.၂ ဒေသအတွင်း လုပ်ကိုင်ဆောင်ရွက်နေသည့် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ တိုးတက်ဖွံ့ဖြိုးစေရန် အခြေခံကျသည့်အထောက်အပံ့များကို ပံ့ပိုးပေးခြင်း
- ၈.၃ လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများတွင် လုပ်အားပေးဆောင်ရွက်မည့်သူများ (Volunteers) ဝင်ရောက်လုပ်ကိုင်ရာတွင် အဖွဲ့အစည်း၏ သင်တန်းပေးရန်လိုအပ်သည့်အချက်များနှင့် ကိုက်ညီစေမည့် စခန်းသွင်း ဆောင်ရွက်ခြင်း အစီအစဉ်ကို ထူထောင်ခြင်း

ထပ်ဆင့်သိရှိရမည့် သတင်းအချက်အလက်များ

လျှောက်ထားရာတွင် တစ်ဦးချင်း တိုက်ရိုက်လျှောက်ထားခြင်းထက် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အဆိုပြုလွှာများရေးသားလျှောက်ထားကြရပါမည်။ CEPF ရန်ပုံငွေကို လျှောက်ထားရာတွင် မိမိတို့ အကျိုးဝင် မဝင် သေချာစွာမသိရှိပါက ဒေသတွင်းအကောင်အထည်ဖော်ဆောင်ရွက်သည့်အဖွဲ့ (RIT) သို့ အီးမေးလ် CEPF-Indoburma@iucn.org နှင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။ လျှောက်ထားသူများအတွက် လမ်းညွှန်ကူညီမှုများ ရရှိနိုင်အောင် ဆောင်ရွက်ထားပါသည်။ လျှောက်ထားရန်စဉ်နေသည့် လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းအား ၎င်းတို့၏ LoI များကို ရေးသားဆောင်ရွက်ခြင်းမပြုမီ RIT သို့ အီးမေးလ် CEPF-Indoburma@iucn.org နှင့် ဆက်သွယ်မေးမြန်း

နိုင်ပါသည်။

ဤ အစီအစဉ်ဖြင့်ရရှိသည့် ရန်ပုံငွေကို (၁) မြေဝယ်ယူခြင်း ၊ (၂) မည်သည့် ရုပ်ပိုင်းဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ် များကိုမှ ပြုပြင်ပြောင်းလဲခြင်း၊ ဖယ်ရှားခြင်း (ရှေးဟောင်း အနုလက်ရာများ၊ သဘာဝရုပ်ကြွင်းများ၊ သမိုင်းအမွေအနှစ် များ၊ ဘာသာရေးအမွေအနှစ်များ၊ သဘာဝအလျောက် ထူးခြားသည့်နေရာများ စသည်တို့၏ တန်ဖိုးများ ပါဝင်သည်။) ၊ (၃) ပြည်သူများကို နေရာပြောင်းရွှေ့ခြင်း၊ တနည်းနည်းဖြင့် အမွေ ပြန်လည်နေရာချထားခြင်း ၊ (၄) ရန်ပုံငွေကို ရင်းနှီးမြှုပ်နှံခြင်း စသည်တို့တွင် သုံးစွဲခွင့် မပြုပါ။ လုပ်ကိုင်ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းအားလုံးသည် CEPF ၏ လူမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာ ကာကွယ်ရေး မူဝါဒများနှင့် ကိုက်ညီရပါမည်။ အဆိုပါမူဝါဒကို ဤနေရာတွင် ကြည့်ရှုနိုင် ပါသည်။

Small Grant (အမေရိကန်ဒေါ်လာ ၂ သောင်းထိ) လျှောက်ထားသူများ သည် Offline template (ဤနေရာ တွင်ရယူပါ) ဖြင့် အင်္ဂလိပ်လို သို့မဟုတ် မြန်မာလို ရေးသားကာ ပေးပို့နိုင်ပါသည်။ ပြည့်စုံစွာရေးသားထား သော စီမံကိန်းအဆိုပြုလွှာ များကို အီးမေးလ်ဖြင့် CEPF-Indoburma@iucn.org သို့ ပေးပို့နိုင်ပါသည်။ စီမံကိန်းအဆိုပြုလွှာများ လက်ခံရရှိကြောင်း ကို အီးမေးလ်ဖြင့် ပြန်ကြားပေးမည် ဖြစ်ပါသည်။ ၎င်းနောက် လျှောက်ထားသူများအား မည်သို့ ဆက်လက်ဆောင်ရွက် မည်ကို ဆက်သွယ်အသိပေးမည် ဖြစ်ပါသည်။ အဆိုပြုလွှာခေါ်ယူနေသည့်ကာလတွင် မေးမြန်းလိုသည်များ ရှိပါက CEPF-Indoburma@iucn.org သို့ ပေးပို့ မေးမြန်း နိုင်ပါသည်။

အဆိုပြုလွှာများကို ၂၀၁၆ ခုနှစ်၊ မတ်လ (၇) ရက်၊ တနင်္လာနေ့ နောက်ဆုံးထား၍ ပေးပို့ရပါမည်။

စာရွက်စာတမ်း (Hardcopy) ဖြင့် ပေးပို့သည့် အဆိုပြုလွှာများကို လက်ခံမည် မဟုတ်ပါ။

သိလိုသည်များကို မေးမြန်းထားခြင်းအပေါ် ပြန်လည်ဖြေကြားထားသည်များကို (အင်္ဂလိပ်ဘာသာဖြင့်) [ဤနေရာ](#) တွင် ကြည့်ရှု လေ့လာနိုင်ပါသည်။

ထပ်မံသိရှိလိုသည်များနှင့် လိုအပ်သည့်အကူအညီများရှိပါက အောက်ပါလိပ်စာသို့ ဆက်သွယ်နိုင်ပါသည်။

CEPF Regional Implementation Team, IUCN Asia Regional Office,
63 Sukhumvit Soi 39, Wattana, Bangkok 10110, Thailand
Email: CEPF-Indoburma@iucn.org
Tel: +66 2 662 4029; Fax: +66 2 662 4389.

နှင့်

Myanmar Environment Rehabilitation-conservation Network (MERN)
Room 302, Building 212-213, Sabal Marga Street, Hantharyeikmon Housing
Ward-5, Sinmalite, Kamaryut Township, Yangon, Myanmar
Email: mern.myanmar@gmail.com
Tel: +95 1 536201; +95 9 49577439